

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုအတွက် ဘတ်/ကျပ် တိုက်ရိုက်ပေးချေခြင်းနှင့် ပတ်သက်သော မေးလေ့မေးထရှိသည့် မေးခွန်းများ

မေး။ မည်သည့်ဘဏ်ခွဲများတွင် ဘတ်အကောင့်ဖွင့်ခြင်း (သို့) ပိတ်ခြင်းကို ပြုလုပ်နိုင်ပါသလဲ။

- တာချီလိတ်ဘဏ်ခွဲ ၂ ၊ ဖုန်း ၀၉-၄၂၂၄၄၃၅၇၆
- မြဝတီ ဘဏ်ခွဲ ၃ ၊ ဖုန်း ၀၉-၄၅၂၆၅၉၂၁၅
- မြတ် ဘဏ်ခွဲ ၁ ၊ ဖုန်း ၀၉-၅၆၄၁၀၈၂
- ကော့သောင်းဘဏ်ခွဲ ၊ ဖုန်း ၅၆၄၅၂၁၃
- ရန်ကုန်ဘဏ်ခွဲ ၂၀၆ ၊ ဖုန်း ၀၉-၄၅၇၅၉၄၄၁၀၊ ၀၉-၂၆၁၀၇၉၂၉၃
- မန္တလေးဘဏ်ခွဲ ၃၆ ၊ ဖုန်း ၀၉-၄၅၄၈၉၉၇၀၃

မေး။ မည်သည့်ဘဏ်ခွဲများတွင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုအတွက် Border Trade ဝန်ဆောင်မှုကို ရယူနိုင်ပါသလဲ။

- တာချီလိတ်ဘဏ်ခွဲ ၂ ၊ ဖုန်း ၀၉-၄၂၂၄၄၃၅၇၆
- မြဝတီ ဘဏ်ခွဲ ၃ ၊ ဖုန်း ၀၉-၄၅၂၆၅၉၂၁၅
- မြတ် ဘဏ်ခွဲ ၁ ၊ ဖုန်း ၀၉-၅၆၄၁၀၈၂
- ကော့သောင်းဘဏ်ခွဲ ၊ ဖုန်း ၅၆၄၅၂၁၃
- ရန်ကုန်ဘဏ်ခွဲ ၂၀၆ ၊ ဖုန်း ၀၉-၄၅၇၅၉၄၄၁၀၊ ၀၉-၂၆၁၀၇၉၂၉၃
- မန္တလေးဘဏ်ခွဲ ၃၆ ၊ ဖုန်း ၀၉-၄၅၄၈၉၉၇၀၃

တို့တွင် ဝန်ဆောင်မှု ရယူနိုင်ပါသည်။

မေး။ ရန်ကုန်ဘဏ်ခွဲ နှင့် မန္တလေးဘဏ်ခွဲတို့တွင် Border Trade ဝန်ဆောင်မှု ရယူနိုင်ပါသလား။

ရယူနိုင်ပါသည်။

မေး။ Border Trade ဝန်ဆောင်မှု ရယူနိုင်သော ဘဏ်ခွဲများတွင် မည်သည့်ဝန်ဆောင်မှုများ ရနိုင်ပါသလဲ။

- Telegraphic Transfer (TT) - TT စနစ်ဖြင့်ငွေလွှဲခြင်း
- Letter of Credit (L/C) - ငွေလွှဲစာတမ်းစနစ်ဖြင့် ငွေပေးချေခြင်း
- Documentary Collection (DP/DA) - ကောက်ခံရေးစနစ်ဖြင့် ငွေပေးချေခြင်း
- FX Dealing - ဘတ်ငွေ အရောင်းအဝယ်ပြုလုပ်ခြင်း

မေး။ ဘတ်အကောင့်ဖွင့်လှစ်ရန် မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသလဲ။

- ၁) ဘတ်စာရင်းဖွင့်ခွင့် လျှောက်လွှာ
- ၂) ကုမ္ပဏီ မှတ်ပုံတင် နှင့် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း
- ၃) ဒါရိုက်တာခွင့်ပြုချက်ပါသော အစည်းအဝေးမှတ်တမ်း
- ၄) ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်
- ၅) ကုန်သည်ကြီးများ အသင်းဝင်မှတ်ပုံတင် (လိုအပ်ပါက)
- ၆) ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်
- ၇) ဒါရိုက်တာအဖွဲ့ကိုယ်စား ဆောင်ရွက်ပါက တရားခွင့်ပြုထားသည့် အထောက်အထား

မေး။ ထိုင်းနိုင်ငံမှ “ဘတ်” ငွေလွှဲ ဝင်ရောက်လာပါက မည်သည့်စာရွက်စာတမ်းများ တင်ပြရန် လိုအပ်ပါသလဲ။

လိုအပ်သော စာရွက်စာတမ်းများ (ကုန်ပစ္စည်း မတင်ပို့မှီ)

- ၁) ဘတ်စာရင်းသို့ ငွေထည့်ပေးရန် လျှောက်ထားလွှာ (Company Letterhead ဖြင့်)
- ၂) ကုန်ရောင်းပြေစာ/အရောင်းအဝယ်သဘောတူလက်မှတ်ထိုးထားသည့်စာရွက်စာတမ်း

လိုအပ်သော စာရွက်စာတမ်းများ (ကုန်ပစ္စည်း တင်ပို့ပြီး)

- ၁) ဘတ်စာရင်းသို့ ငွေထည့်ပေးရန် လျှောက်ထားလွှာ (Company Letterhead ဖြင့်)
- ၂) ကုန်ရောင်းပြေစာ/အရောင်းအဝယ်သဘောတူလက်မှတ်ထိုးထားသည့်စာရွက်စာတမ်း
- ၃) ကုန်ပို့စာရွက်စာတမ်းများ (မိတ္တူ)
- ၄) Export Declaration (ED) Allowed Shipment Notification

မေး။ ထိုင်းနိုင်ငံသို့ “ဘတ်” ငွေလွှဲလျှင် မည်သည့်စာရွက်စာတမ်းများ တင်ပြရန် လိုအပ်ပါသလဲ။

လိုအပ်သောစာရွက်စာတမ်းများ (ကုန်ပစ္စည်းမရောက်ရှိမှီ - Advance TT)

- ၁) Telegraphic Transfer Application Form ဖြည့်ရန်
- ၂) ကုန်ရောင်းပြေစာ/အရောင်းအဝယ်သဘောတူ လက်မှတ်ထိုးထားသည့်စာရွက်စာတမ်း
- ၃) Undertaking Letter (ကုန်ပစ္စည်း ရောက်ရှိပြီးချိန်၌ Release Order Notification (ID) လာရောက် တင်ပြပါမည်ဖြစ်ကြောင်း ခံဝန်စာ)
- ၄) သွင်းကုန်လိုင်စင် (လိုအပ်ပါက)

လိုအပ်သောစာရွက်စာတမ်းများ (ကုန်ပစ္စည်းရောက်ရှိပြီး)

- ၁) Telegraphic Transfer Application Form ဖြည့်ရန်
- ၂) ကုန်ရောင်းပြေစာ/အရောင်းအဝယ်သဘောတူ လက်မှတ်ထိုးထားသည့်စာရွက်စာတမ်း
- ၃) ကုန်ပို့စာရွက်စာတမ်းများ (မိတ္တူ)
- ၄) သွင်းကုန်လိုင်စင် (လိုအပ်ပါက)
- ၅) Import Declaration (ID) Release Order Notification

မေး။ ဘတ်အကောင့်ဖွင့်ရန် အချိန်မည်မျှကြာပါသလဲ။

လုပ်ငန်းချိန် နေ့ချင်းအပြီး ဆောင်ရွက်နိုင်ပါသည်။

မေး။ ဘတ်အကောင့်ဖွင့်လျှင် ကနဦးအပ်နှံငွေပမာဏကို မည်မျှသတ်မှတ်ထားပါသလဲ။

ဘတ်ငွေ ၁၀၀ နှင့် ညီမျှသော မြန်မာကျပ်ငွေ

မေး။ ဘတ်အကောင့်ထဲတွင် ထားရှိရမည့် အနည်းဆုံးလက်ကျန်ငွေပမာဏကို မည်မျှသတ်မှတ်ထားပါသလဲ။

ဘတ်ငွေ ၁၀၀

မေး။ လူပုဂ္ဂိုလ်တစ်ဦးချင်းအကောင့် (Individual Account) ဖွင့်၍ရပါသလား။

လူပုဂ္ဂိုလ်တစ်ဦးချင်းအကောင့် (Individual Account) ဖွင့်၍မရပါ။

မေး။ မိမိကုမ္ပဏီ ဘတ်အကောင့်မှ မိမိကုမ္ပဏီ ကျပ်ငွေအကောင့်သို့ စာရင်းပြောင်းခြင်း (transfer) ပြုလုပ်နိုင်ပါသလား။

ရပါသည်။

မေး။ မိမိကုမ္ပဏီ ကျပ်ငွေအကောင့် မှ မိမိကုမ္ပဏီ ဘတ်အကောင့်သို့ စာရင်းပြောင်းခြင်း (transfer) ပြုလုပ်နိုင်ပါသလား။

ရပါသည်။ Telegraphic Transfer (TT) Payment အတွက် စာရင်းပြောင်းခြင်း (transfer) ပြုလုပ်နိုင်ပါသည်။

မေး။ ကမ္ဘောဇဘဏ်၏ SWIFT ကုဒ် မှာ အဘယ်နည်း။
KBZBMMMY

မေး။ ကမ္ဘောဇဘဏ်တွင် IBAN ကုဒ် (သို့) BIC ကုဒ် ရှိပါသလား။
ကမ္ဘောဇဘဏ်တွင် IBAN ကုဒ် (သို့) BIC ကုဒ် မရှိပါ။
SWIFT ကုဒ် - KBZBMMMY တစ်ခုတည်းသာ ရှိပါသည်။

မေး။ နိုင်ငံခြားမှ ငွေလွှဲသည့်အခါ မည်သည့်အချက်အလက်များ လိုအပ်ပါသလဲ။

- KBZ SWIFT Code – KBZBMMMY
- ငွေလွှဲလက်ခံမည့်သူ၏ အကောင့်နံပါတ်
- ငွေလွှဲလက်ခံမည့်သူ၏ အကောင့်အမည်
- Remittance Information (ငွေလွှဲရသည့် အကြောင်းအရင်း)

မေး။ ကမ္ဘောဇဘဏ်သို့ ငွေလွှဲခြင်းဝန်ဆောင်မှုအတွက် ဝန်ဆောင်ခမည်မျှ ကောက်ခံပါသလဲ။
ဘတ်ငွေ ၁၀၀

မေး။ ငွေလွှဲဝန်ဆောင်ခ ကောက်ခံရာတွင် ဝန်ဆောင်ခအမျိုးအစား မည်မျှရှိပါသလဲ။

၁) BEN - ငွေလက်ခံသူဘက်မှ ဝန်ဆောင်ခများအားလုံး ကျခံခြင်း
၂) SHA - ငွေလွှဲသူသည် လွှဲသည့်ဘဏ်မှ ကောက်ခံသော ဝန်ဆောင်ခများကို ကျခံပြီး ငွေလက်ခံသူသည် လက်ခံဘဏ်မှ ဝန်ဆောင်ခများကို ကျခံခြင်း
၃) OUR - ငွေလွှဲသူမှ ဝန်ဆောင်ခများအားလုံး ကျခံရမည်ဖြစ်ပြီး ငွေလက်ခံသူမှ ဝန်ဆောင်ခ ပေးရန်မလိုခြင်း

မေး။ ပို့ကုန်ရငွေကို အကောင့်ထဲတွင် အချိန်မည်မျှထားခွင့်ရှိပါသလဲ။
အကောင့်ထဲငွေရောက်သည့်အချိန်မှစ၍ ရက် ၃၀ အတွင်း ထားခွင့်ရှိပါသည်။

မေး။ ထိုင်းနိုင်ငံသို့ ငွေလွှဲသည့်အခါတွင် ငွေလွှဲပမာဏကန့်သတ်ချက်ရှိပါသလား။
ကုန်သွယ်မှုနှင့်ဆိုင်သော ငွေလွှဲခြင်းအတွက် ငွေလွှဲပမာဏကန့်သတ်ချက်မရှိပါ။

မေး။ ပို့ကုန်ရငွေ ဘတ်ကို ကျပ်ငွေသို့ စာရင်းပြောင်းရန်လိုအပ်ပါသလား။

CBM ညွှန်ကြားချက် 7/2022 အရ တင်ပို့သူသည် ပို့ကုန်ရငွေ ဝင်ရောက်ပြီး ရက် ၃၀ အတွင်း မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်းနှင့် ဘဏ်သို့ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး သုံးစွဲရန် ကျန်ရှိငွေကို သက်ဆိုင်ရာဘဏ်သို့ တစ်လပြည့်မြောက်သည့်နေ့တွင် နောက်ဆုံးထားပြီး ရောင်းချရန်လိုအပ်ပါသည်။

မေး။ ဘဏ်ခွဲတွင် ဘတ်ငွေထုတ်ယူနိုင်ပါသလား။
လက်ရှိတွင် ဘတ်ငွေ မထုတ်ယူနိုင်ပါ။

မေး။ ကျပ်ငွေသို့ စာရင်းပြောင်းပြီးနောက် ဘဏ်ခွဲတွင် ၁၀၀% မြန်မာကျပ်ငွေ ပြန်လည်ထုတ်ယူနိုင်ပါသလား။
ထုတ်ယူနိုင်ပါသည်။

မေး။ ဘတ်ငွေဈေးနှုန်း အပြောင်းအလဲရှိပါသလား။
ရှိနိုင်ပါသည်။

မေး။ ဘတ်ငွေမှ ကျပ်ငွေစာရင်းသို့ ပြောင်းလဲရန်အတွက် ဘဏ်သို့ဘတ်ငွေရောင်းချရာတွင် နှုန်းထား ကောက်ခံပါသလား။
မကောက်ခံပါ။

မေး။ ကျပ်ငွေမှ ဘတ်ငွေစာရင်းသို့ ပြောင်းလဲရန်အတွက် ဘဏ်မှဘတ်ငွေဝယ်ယူရာတွင် နှုန်းထား ကောက်ခံပါသလား။
မကောက်ခံပါ။

မေး။ ဘတ်အကောင့်အချင်းချင်းသို့ စာရင်းပြောင်းခြင်း (transfer) ပြုလုပ်နိုင်ပါသလား။
လက်ရှိတွင် မပြုလုပ်နိုင်ပါ။

မေး။ ဘတ်ငွေစာရင်းအကောင့်ပိတ်လျှင် အကောင့်ပိတ်ခ ကောက်ခံပါသလား။
ဘတ် ၁၀၀ ကောက်ခံပါသည်။

မေး။ ဘတ်ငွေ နေ့စဉ်နှုန်းထားကို မည်သို့သိရှိနိုင်ပါသလဲ။
KBZ FX Desk ၀၁- ၂၃၀၇၁၈၇၊ ၂၃၀၇၁၉၀၊ ၀၉-၇၆၀၃၇၅၅၈၅၊ ၀၉-၄၃၁၉၆၂၂၇
သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မေး။ ဘတ်အကောင့်ဖွင့်လှစ်ရာတွင် အခွင့်အာဏာရှိသူသည် နိုင်ငံရပ်ခြားတွင်ရှိနေပါက E-signature ဖြင့် အကောင့်ဖွင့်နိုင်ပါသလား။
ဤ customer သည် ကမ္ဘောဇဘဏ်တွင် အကောင့်ရှိပြီးသားဖြစ်ပါက E-signature ဖြင့် ဘတ်အကောင့် ဖွင့်နိုင်ပါသည်။

မေး။ ကုမ္ပဏီဘတ်အကောင့်ကို အခွင့်အာဏာရှိသူနှစ်ဦးဖွင့်လှစ်သောအခါ ငွေပေးချေမှုလျှောက်လွှာ ပုံစံတွင် တရားဝင်ခွင့်ပြုချက် လက်မှတ်တစ်ခုသာရေးထိုးနိုင်ပါသလား။
အကောင့်ဖွင့်ရာတွင် အသုံးပြုထားသော လက်မှတ်များအတိုင်း ပြည့်ပြည့်စုံစုံ လက်မှတ်ရေးထိုးပေးရန် လိုအပ်ပါသည်။ အကောင့်ဖွင့်သူနှစ်ဦး လက်မှတ်ထိုးထားသော အကောင့်အတွက် ငွေလွှဲခြင်း ပြုလုပ်ရာတွင် တစ်ဦးတည်းလက်မှတ်ဖြင့် လွှဲပေး၍မရပါ။

မေး။ ဘတ်အကောင့်ဖွင့်လှစ်ရာတွင် ကနဦးအပ်နှံရန်ပမာဏကို မည်သည့်ငွေကြေးအမျိုးအစားနှင့် ခွင့်ပြုပါသလဲ။
ဘတ်ငွေ ၁၀၀ နှင့် ညီမျှသော မြန်မာကျပ်ငွေ ဖြစ်ရပါမည်။

မေး။ ဘတ်အကောင့်ကို KBZ mBanking နှင့် iBankingတွင် အသုံးပြုနိုင်ပါသလား။
ယခုလက်ရှိတွင် ဘတ်အကောင့်ကို KBZ mBanking နှင့် iBanking တွင် view only ဖြင့်သာ စစ်ဆေးကြည့်ရှုနိုင်ပါသည်။